

မိုးခဲ က <mo: se> = မိုးစည်း
 မိုးစက် န၊ <mo: zet> 雨滴, 雨点
 မိုးစက်မိုးပေါက် န၊ <mo: zet mo: baut> 雨滴, 雨点
 မိုးခိုက် န၊ <mo: zait> 雨季农作物 (缅甸指公历五月初至八月中种的作物)
 မိုးစင်စင်လင်း က၊ <mo: sin zin lin> 天色大亮
 မိုးစည်ဆော်သံ န၊ <mo: si hsaw dhan> 雷声
 မိုးစည်း က၊ <mo: se: / mo: si> ①雨停了 ②雨小了, 也写作 မိုးခဲ
 မိုးစည်းနိုး န၊ <mo: si: hni> = မိုးနိုး
 မိုးစည်းလေသာ န၊ <mo: se: lei dha> 天气晴朗, 雨过天晴
 မိုးစည်းလင်းပွင့် န၊ <mo: se: lin: bwin> 天色放晴
 မိုးစုပ်စုပ်ချုပ် က၊ <mo: sout sout khyout> 天全黑了
 မိုးရွေ က၊ <mo: swei> 小雨连绵不断
 မိုးစွန်အာကာခွင် န၊ <mo: sun a ka gwin> 天涯
 မိုးဆော့ က၊ <mo: hsaw> 下雨
 မိုးဆင် က၊ <mo: hsin> 布满乌云(雨即将来临), 阴云密布
 မိုးဆင်လေဆင် န၊ <mo: hsin lei hsin> 气象, 天气情况: ~ ကြည့်ပြီးလုပ်ပါ။ 看天气情况办。
 မိုးဆောင်ငှက် န၊ <mo: zaun hnget> 【动】= ခွေးခေါ်ရစ်
 မိုးဆစ်မြေခြား န၊ <mo: zit myei gya> (罕) 遥远地区
 မိုးဆစ်မြေတာ န၊ <mo: zit myei da> (罕) 遥远地区
 မိုးဆွေငှက် န၊ <mo: zwei hnget> 【动】东方燕 *Hirundo rustica gutturalis* (The Eastern Swallow), 云雀
 မိုးဆွံ က၊ <mo: hsun> = မိုးပါး
 မိုးဆွံပါး က၊ <mo: hsun' pa> = မိုးပါး
 မိုးညို က၊ <mo: nyo> 天阴
 မိုးတု န၊ <mo: du> 人造雨
 မိုးတော န၊ <mo: daw> 雨里, လေတော ~ 风里雨里
 မိုးတိုးမားတား က၊ <mo: do: ma: da> 高大, 高耸
 မိုးတိုးမတ်တတ် က၊ <mo: do: mat tat> ①直挺挺地(站立): ~ ဖြစ်နေရာကထိုင်မိကြတော့သည်။ 原来直挺挺地站在那儿, 现在坐了下来。②片刻, 暂时, ~ လာတာပါ။ 暂时来的。 / ~ သမား 临时串门的人
 မိုးတိုးမတ်လတ် က၊ <mo: do: mat lat> = မိုးတိုးမတ်တတ်
 မိုးတိတ် က၊ <mo: teit> 雨停, ~ ငြိ၊ ထီးပိတ်လိုက်ပါတော့။ 雨停了, 把伞合起来吧!
 မိုးတိမ် န၊ <mo: tein> 乌云, 积雨云, 同义词还有: မိုးတိမ်တိုက်၊ မိုးတိမ်တောင်၊ မိုးတိမ်လွှာ 等
 မိုးတွင်း န၊ <mo: dwin> 雨季
 မိုးတွင်းသေ န၊ <mo: dwin: dhei> 【植】锦地罗, 一种茅膏菜属植物(包括茅膏菜, 毛毡菜, 捕绳草等) *Drosera Burmanni*
 မိုးထိတိုက်တာ န၊ <mo: di' tait ta> 摩天楼

မိုးထိုး က၊ <mo: hto> (喻) 极高, ~ တိုက်တာ 摩天楼 / ကုန်ပစ္စည်းတန်ဖိုးမှာ ~ သွားလေတော့၏။ 物价暴涨。
 မိုးထင်း က၊ <mo: htin> (衣服) 被雨淋后出现霉点
 မိုးထောင်တက် က၊ <mo: htaun tet> 直上云霄, ~ နေသော ကုန်ပစ္စည်း: 飞涨的物价
 မိုးထစ်ချွန် က၊ <mo: htit khyon> 打雷
 မိုးထိန်ထိန်လင်း က၊ <mo: htein dein lin> 天色大亮
 မိုးဒေါ န၊ <mo: dei wa> 神
 မိုးနကြီး န၊ <mo: n-gyi> (方) 【动】若开地方对蜂虎, 即 ပုစွန်ထိုး 的叫法
 မိုးနတ် န၊ <mo: nat> = မိုးဒေါ
 မိုးနတ်ကျွန် န၊ <mo: nat kyun> 天庭司建筑之神
 မိုးနတ်မယ် န၊ <mo: nat me> 仙女
 မိုးနတ်သား န၊ <mo: nat tha> 雨神
 မိုးနိုး န၊ <mo: hni> 捆扎茅草屋顶用的细竹篾条
 မိုးနံ န၊ <mo: hnan> 【植】刺茉莉, 其根部可入药(据缅甸医称可治天花) *Azima Sarmentosa*
 မိုးနှင်း န၊ <mo: hnin> 蒙蒙细雨, 毛毛雨
 မိုးနှောင်း န၊ <mo: hnoun> 雨季末
 မိုးနှောင်းဆည် န၊ <mo: hnaun: hse> 雨季末为防止鱼从湖泊池塘中游走而筑的拦堤坝, 也称为: ကျားကြီးဆည်၊ တောကျဆည်၊ နွေဆည်၊ ရေပြန်ဆည် 等
 မိုးနှောင်းသံထင် န၊ <mo: hnaun: than din> ①雨季末 ②今后, 将来 ③(转)学者, 权威
 မိုးပါး က၊ <mo: pa> 缺雨, 雨水不足, ~ ရေရှားရပ်ဝန်း 干旱地区
 မိုးပေါ်ကျ န၊ <mo: baw gya> 突然蔓延开来
 မိုးပက် က၊ <mo: pet> 滂雨
 မိုးပေါက် န၊ <mo: baut> 雨滴, 雨点
 မိုးပျံ န၊ <mo: byan> 能上天的, 飞天的, ~ ခံထပ် (一种重型轰炸机) 飞行堡垒 / ~ ပူဖောင်း 气球 / ~ ဝန်ကန် ငြား 飞碟 / ~ မိုး: 飞弹
 မိုးပြေး န၊ <mo: byei> 【气】阵雨
 မိုးပြွယ် န၊ <mo: bye: de> 大口铁锅
 မိုးပြို က၊ <mo: pyo> 天塌, (喻) 可能性极小的意外变化
 မိုးပြင် န၊ <mo: byin> 天空
 မိုးပွင့် I န၊ <mo: bwin> ①雨珠 ②雪花 ③雪花膏 II က၊ <mo: pwin> 雨后天晴, 天放晴
 မိုးဖျား န၊ <mo: phya> 雨季初, မိုးခို: ~ 雨季初
 မိုးဖျက် က၊ <mo: phyet> (收割, 庙会, 集会等) 遇雨无法进行
 မိုးပြန် န၊ <mo: byan> 毛毛雨
 မိုးဖွား န၊ <mo: bwa> 毛毛雨
 မိုးဖွဲ န၊ <mo: bwe> (诗) 描写雨季的诗